

၂၀၀၈ခုနှစ် ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည်
ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

**အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၃၄၊ ပုဒ်မခွဲ (က) အရ ပြန်လည်သုံးသပ်ပေးရန်
လျှောက်ထားခြင်းအပေါ် ရုပ်သိမ်းခွင့်ပြုကြောင်း အကြောင်းပြန်ကြားစာ**

စာအမှတ် ၊ -----

ရက် စွဲ ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

လူကြီးမင်းသည် ----- ရက် ----- လ ----- ခုနှစ်မှ ----- ရက် ----- လ ----- ခုနှစ်ထိ

လုပ်ငန်းကာလ/ ၂၀ - ၂၀ ဝင်ငွေနှစ်အတွက် -

- ☐ ကုန်သွယ်လုပ်ငန်းခွန် ပြန်လည်သုံးသပ်ပေးရန်
- ☐ ဝင်ငွေခွန် ပြန်လည်သုံးသပ်ပေးရန်
- ☐ အထူးကုန်စည်ခွန် ပြန်လည်သုံးသပ်ပေးရန်

လျှောက်ထားခြင်းကို ရုပ်သိမ်းခွင့်ပြုပါရန် ----- ရက်စွဲပါ လျှောက်လွှာဖြင့် လျှောက်ထားလာမှု အပေါ်
ရုပ်သိမ်းခွင့်ပြုကြောင်း အကြောင်းကြားပါသည်။

ညွှန်ကြားရေးမှူးချုပ်
ပြည်တွင်းအခွန်များဦးစီးဌာန
နေပြည်တော်

မိတ္တူကို

သက်ဆိုင်ရာအခွန်ရုံး

ရုံးလက်ခံ၊ မျှောစာတွဲ